


လှူဒါန်း

GO FORWARD

ပူးတွဲချက်အဖွဲ့အစည်းအဖွဲ့

ယွှင်းတင်စီမံခန့်ခွဲရေး
ထိပ်ယာဘက်မန်နေဂျာ
စံးဘက်ပုဒ်အဖွဲ့အစည်း
ဒီသီးကလံးတင်ဆောင်
တက္ကသိုလ် ၂၀၁၄-၁၅

လိမ္မော် ၂၀၁၇ နံပါတ်



- မိခင်အဖွဲ့အစည်း - လိမ္မော် (၁၄) သိင်္ဂါ
- ဖုဒ်ပျက်အဖွဲ့အစည်း - လိမ္မော် (၂၁) သိင်္ဂါ
- ပိတ်ပန်အဖွဲ့အစည်း - လိမ္မော် (၂၈) သိင်္ဂါ

Happy
Mother's Day!

အဲဒါတော့အတတ်ကွဲး

တၢ်လဲၤထီၣ်လဲၤထီၣ်လၢတၢ်ကူၣ်ဘၣ်သ့, တၢ်အိၣ်ဆူၣ်အိၣ်ချ့, တၢ်ဖဲအိၣ်မၤအိၣ် ဒီးဂုၤအဂၤတဖၣ် အိၣ်ထံးခိၣ်ဘိ မ့ၢ်ဝဲကစၢ်ယွၤ, တၢ်ဘၣ်တ့ၣ်ခဲလၢအကစၢ်ယွၤလီၤ. ကစၢ်ယွၤတ့ၣ်လီၤပာ်လီၤဒူၣ်ဖိထာဖိ, ကလုာ် ဒူၣ်သ့ၣ်တဖၣ် အါမးအကျါ ပုၤကညီကလုာ်မ့ၢ်ပုၤလၢအဘၣ်ဆိၣ်ဂ့ၤဝဲလီၤ. ကညီဖိအဆိကတၢ်တဂၤလၢအတူၢ် လိာ်ကစၢ်ယုၣ်ဂ္ၤခရံၣ်န့ၣ် မ့ၢ်ပုၤလၢအသးဆူၣ်စိာ်တၢ်သးခုကစီၣ်လၢအပုၤကလုာ်အကျါန့ၣ်လီၤ. ပုၤကညီ ခရံၣ်ဖိအါဂၤ, စိာ်တၢ်သးခုကစီၣ် ဖဲအအိၣ်တပူၤလၢလၢန့ၣ်လီၤ. ခဲအံၤပပုၤကလုာ်ကညီဖိတဖၣ် လဲၤတုၤအိၣ် ဆိးလၢထံဂုၤကီၢ်ဂၤဒီး စိာ်တၢ်သးခုကစီၣ်စ့ၢ်ကီးလီၤ. ကယဲၢ်ပုၤလၢအစိာ်တၢ်သးခုကစီၣ်န့ၣ် အသးခုဝဲ လၢစၢ်ယုၣ်ဂ္ၤခရံၣ်အပူၤဒ်စီၤပီလူးသးခုလၢ ကစၢ်အတၢ်မၤအပူၤအသးန့ၣ်လီၤ. (၁၈၂၈)န့ၣ်, လါမုၤ(၁၆)သီန့ၣ် မ့ၢ်မုၢ်နံၤလၢဖုသ့ၣ်ဖျါဒီးဘျၢထံလၢဝဲဒဝဲၣ်, ထီၣ်ကီးနီၣ်န့ၣ်လီၤ. တၢ်သးခုကစီၣ်အတြၢအိးထီၣ်အသးလၢ ပုၤကး တံာ်တသ့ဘၣ်နီၣ်တဂၤဘၣ်န့ၣ်လီၤ. (၂၀၁၇), လါမုၤ(၁၄)သီမ့ၢ်ဝဲမိာ်အမုၢ်နံၤ, လါမုၤ(၂၁)သီမ့ၢ်ဖုသ့ၣ်ဖျါအမုၢ်နံၤ, လါမုၤ(၂၈)သီမ့ၢ်ဝဲပိာ်မုၢ်အမုၢ်နံၤန့ၣ်လီၤ. ပဆၢဂုၤဆၢဝါဒီးထုကဖၣ်လၢမိာ်တဖၣ်ဒီးပိာ်မုၢ်တဖၣ်ကမ့ၢ်ပုၤလၢ အပာ်ဆူၣ်ထီၣ်အသးလၢတၢ်မၤဂုၤဒီးတၢ်တဲဖျါ ခရံၣ်အတၢ်သးခုကစီၣ်န့ၣ်လီၤ. ပစံးဘျးကစၢ်ယွၤ လၢအဟ့ၣ်ပုၤမိာ်လုာ်ဒိၣ်ပုၤဒိၣ်တဖၣ် လၢအအိၣ်ဒီးတၢ်အဲၣ် တၢ်တူၣ်ဆါခိၣ်ဆါသးလၢ ဖိတဖၣ်အဂီၢ်န့ၣ်လီၤ. လဲၤဆူၣ်မဲးကစံအိၣ်ဒီးတၢ်ဂ့ၢ်အါမံၤလၢ အသးခုပာ်ဖျါထီၣ်ဘၣ် တၢ်သးခုကစီၣ်အတၢ်မၤဒီး မိာ်တဖၣ်အတၢ် အိၣ်မူပာ်ဖျါထီၣ်ကစၢ်ယွၤအတၢ်အဲၣ်န့ၣ်လီၤ. မဲၤပုၤဖးတၢ်ဖိကိးဂၤကဒီးန့ၢ် တၢ်ဂ့ၢ်အါမံၤလၢကဟ့ၣ်ခိၣ်ဟ့ၣ်နီၤ လီၤကဒီးပုၤဂၤဆူၣ်ညါကွၢ်ကွၢ်န့ၣ်တက့ၢ်.



နန့်ရွဲတၢ်ကွဲး



လါမုၢ်အပူၤ ပဝဲပုၤကညီဘျာထံခဝုရှာ်တၢ်အိၣ်ဖှိၣ်တဖၣ် ပအိၣ်ဒီးမိၢ်အမုၢ်နံၤဒီး ပုၤကညီဘျာထံခဝုရှာ် ပိၣ်မုၢ်မုၢ်နံၤ လာပ ကသ့ၣ်နီၣ် မိၢ်ဒီးပိၣ်မုၢ်လၢ အကဒုလီၤတၢ်အဂီၢ်န့ၣ်လီၤ. လၢလံာ် စီဆံ့အပူၤ လံာ်တၢ်ကတိၤဒိ ပာ်ဖျါဝဲဖဲ “တၢ်ကတိၤဒိ ၃၁:၁၀-၃၁” တၢ်အုၣ်အသးလၢ ပိၣ်မုၢ်လၢအကဒုလီၤတၢ်, အဂ့ၤအဝါ အခီပညီ န့ၣ် မ့ၢ်တၢ်ဒ်လဲၣ်န့ၣ်လီၤ.

ပိၣ်မုၢ်လၢအအိၣ်ဒီး တၢ်စိတၢ်ကမိၤဒီး မါလၢအဂ့ၤတဂၤ ကံာ်တူၢ်အလီၢ်ဒုလၢတၢ်ကံာ်တၢ်ဘါဒီး ပာ်ဆူၣ်ထီၣ် အစုဒုၣ်, သ့ၣ်ညါ ဝဲလၢအဝါအသးသန့အသးလၢအိၣ်ဒီးအတၢ်အါထီၣ်တစ့ၤလီၤဘၣ်. ... အမုၢ်အူဒၢတလီၤပံာ် လၢမုၢ်န့ၣ်ဘၣ်. “ပိၣ်မုၢ်အံၤ မ့ၢ်တအိၣ်ဒီး တၢ်ကံာ်ဆူၣ်ဒ်န့ၣ်ဘၣ်ဒီး ပိၣ်ခွါတဖၣ်ဒိၣ်ထီၣ်ကသ့ဒ်လဲၣ်.” (ကတိၤ ၃၁:၁၈)

မိၢ်လၢအကဒုလီၤတၢ်န့ၣ် အဖိတဖၣ်စံးထီၣ်ပတြၢအိၣ်န့ၣ်လီၤ. တပျံၤဘၣ်မူခိၣ်ဖိ လၢအပူၤဟံၣ်ဖိအဂီၢ်ဘၣ်. အဲးထီၣ်အထးခိၣ်အိၣ်ဒီးတၢ်ကူၣ်သ့ဒီး တၢ်ဘျးတၢ်ဖှိၣ်အတၢ်သိၣ် တၢ်သီန့ၣ် အိၣ်ဝဲလၢအပူၤလီၤလီၤ. အဝါန့ၣ်စံးပတြၢအိၣ်...မ့ၢ်ပိၣ်မုၢ်လၢအပူၤယွၤလီၤ. (ကတိၤ ၃၁:၂၆-၃၀)

လၢမိၢ်မုၢ်နံၤဒီးပုၤကညီဘျာထံခဝုရှာ် ပိၣ်မုၢ်အမုၢ်နံၤအံၤ ဒ်လံာ်စီဆံ့ဟံၣ်ဖိဝဲဖဲ “လံာ်တၢ်ကတိၤဒိ ၃၁: ၁၀-၃၀” အသိး မ်ပကသ့ၣ်နီၣ်စံးဘျးမၤလၢကတိၤမိၢ်တဖၣ်ဒီး ပိၣ်မုၢ်တဖၣ်လၢ အအိၣ်ဒီးအကဒုလီၤတၢ် ဒီးအိၣ်မူထီၣ်ဘးလၢဟံၣ်ဖိဃီဖိဒီးပုၤအါဂၤ အဂီၢ်န့ၣ်တက့ၢ်.

ပွဲၤဒီးတၢ်ဆၢဂ့ၤအါ

Samson

စဲမစၢၣ်
နန့်ရွဲ
ပုၤကညီဘျာထံခဝုရှာ်





ကီၢ်ချၢၣ်လွံၣ်ထူၣ်ကညီၣ်ဘျၢထံၣ်ခရံၣ်တၢ်အိၣ်ဖှိၣ်သကိးတၢ်အိၣ်ဖှိၣ်

ကီၢ်ချၢၣ်လွံၣ်ထူၣ် မၤဝံၤဘၣ် တနံၣ်တဘျီတၢ် အိၣ်ဖှိၣ်ဖးဒိၣ်(၉၃)ဘျီတဘျီ ဖဲသိဆၢၣ်လုၢ်ဃုာ်ဒီး တၢ် အိၣ်ဖှိၣ်ပဲၤထီၣ်(၁၂၅)နံၣ်, နံၣ်သးခုယုာ်လံၤအမူးန့ၣ် လီၤ. တချးဖဲကီၢ်တၢ်အိၣ်ဖှိၣ်စးထီၣ်အနံၤန့ၣ် သိဆၢၣ် လုၢ် ခရံၣ်တၢ်အိၣ်ဖှိၣ်အိၣ်ဒီး မူးလွံၣ်မူးတၢ်ရဲၣ်တၢ်ကျဲၤ လၢအမ့ၢ် တၢ်အိၣ်ဖှိၣ်ပဲၤထီၣ်(၁၂၅)နံၣ်ယုာ်လံၤ, တၢ် ပာ်စီဆံၣ်ဘျီရိဖှိၣ်, တၢ်ပာ်ထီၣ်သရၣ်စၢၤတဖၣ်ဒီး တၢ် ဘျီဖှိၣ်ထံန့ၣ်လီၤ. တၢ်ရဲၣ်တၢ်ကျဲၤအံၤ ဘၣ်တၢ်မၤအီၤ ဖဲ (၂၁.၃.၂၀၁၇)ဂီၤ (၆:၃၀)န့ၣ်ရံၣ်န့ၣ်လီၤ. တၢ်ဆၢက တီၢ်အံၤမ့ၢ်ဝဲ ယုာ်လံၤအမူးဒီး ယုာ်လံၤအတၢ်တီၢ်ထူ

မ့ၢ်ဝဲ “စံးဘျးယုၤ, လဲၤဆူညါအိၣ်ဒီးတၢ်နာ်”(စံး ၁၀၇:၈, ၂မိၤ ၁၄:၁၅, မးသဲ ၁၁:၂၅, ဃဘးကူၣ် ၂:၄) န့ၣ်လီၤ. ဖဲယုာ်လံၤတဘျီအံၤ အိၣ်ဒီးတၢ်ပာ်ထီၣ် သရၣ်စၢၤလွံၣ်ဂၤ ဒီးပုၤဒီးဘျၢထံၣ်ခဲလၢာ်အိၣ်ဝဲ(၁၄၆)ဂၤ ဒီးတၢ်ဖျီက့ၤဖိမုၣ်ဖိခွါလွံၣ်ခူၣ်န့ၣ်လီၤ. (၂၁.၃.၂၀၁၇) ဟါ(၆:၃၀)န့ၣ်ရံၣ်ကတီၢ် မ့ၢ်တၢ်အိၣ်ထီၣ်တၢ်အိၣ်ဖှိၣ်ဖး ဒိၣ်အမူးအတၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ. တၢ်အိၣ်ဖှိၣ်ဖးဒိၣ် တဘျီအံၤ အတၢ်တီၢ်ထူမ့ၢ်ဝဲ “လၢထီၣ်ပဲၤထီၣ်လၢ တၢ် ထူကဖၣ်တဘျီယုၢ်ဃီ” န့ၣ်လီၤ.



လါမုး

တၢ်အိၣ်ဖိၣ်ဖးဒိၣ်တဘျီအံၤ ဒ်တၢ်ပာ်ဖျါအသိး တၢ်ကရၢကရိအပူၤ တၢ်အိၣ်ဖိၣ်မၤသကိးတၢ်ခဲလၢာ် အိၣ်ဝဲ(၅၁)ဖု, တၢ်အိၣ်ဖိၣ်မၤတၢ်မၤသကိးအိၣ်ဝဲ(၃)ဖု န့ၣ်လီၤ. တၢ်အိၣ်ဖိၣ်ဖိခဲလၢာ်အိၣ်ဝဲ(၆၉၄၄)ဂၤန့ၣ် လီၤ. ကီၢ်အတၢ်မၤသကိးတၢ်အပူၤ ဝဲၤကျိၤအိၣ်ဝဲ(၉)ခါ ဒီးလံာ်စီဆုံကိတုဖျၢၣ်န့ၣ်လီၤ. ကီၢ်ခိၣ်ကီၢ်န့ၣ်အတၢ်လဲ လိာ် (၂၀၁၇-၂၀၁၉)တၢ်မၤအဝီအဂီၢ်မ့ၢ်ဝဲ သရၣ်အိၣ် ဝါ(ကီၢ်န့ၣ်ရွဲၣ်သဃဲၤ), သရၣ်ဘူၣ်ဂ့ၤ(ကီၢ်သရၣ်သမါ ဝဲၤကျိၤပုၤန့ၣ်တၢ်တၢ်တဝီ), သရၣ်ကညီထူ(ဝဲၤကျိၤသး စၢ်တၢ်မၤဂီၢ်ပုၤန့ၣ်တၢ်တၢ်တဝီ)န့ၣ်လီၤ. လၢတၢ်အိၣ်ဖိၣ် တဘျီအံၤ အိၣ်ဒီးခရံၣ်ဖိတၢ်ကူၣ်ဘၣ်ကူၣ်သ့ဝဲၤကျိၤ အတၢ်သတြီၤလၢအမ့ၢ်ဝဲ ဖိသၣ်ခွါယၢာ်, ဖိသၣ်ရူးလံာ် စီဆုံအိၣ်ဒီးတၢ်ဟူးတၢ်ဂဲၤဒီး ဖိသၣ်ဃံာ်ခံတဖၣ်န့ၣ်လီၤ. ဝဲၤကျိၤလၢသးစၢ်တၢ်မၤအဂီၢ်စ့ၢ်ကိး အိၣ်ဒီးတၢ်သတြီၤ လၢအမ့ၢ်ဃၢဖျၢၣ်, သးစၢ်ခွါယၢာ်ဒီးကၣ်ရၣ်အိၣ်က့ၣ် ဃံာ်ဃိးတဖၣ်န့ၣ်လီၤ. ပိာ်မုၢ်ဝဲၤကျိၤအိၣ်ဒီးတၢ်သတြီၤ လၢအမ့ၢ် တၢ်ဆဲးဖိကိ, ပိာ်မုၢ်ကရၢခွါယၢာ်ဒီးသရၣ်သ မါဝဲၤကျိၤအိၣ်ဒီးခွါထဲးတၢ်သးဝံာ်သတြီၤစ့ၢ်ကိးန့ၣ်လီၤ. တၢ်အိၣ်ဖိၣ်ကတီၢ်ဘၣ်တၢ်တူၢ်လိာ်လုအုၣ်စူးတၢ်အိၣ်ဖိၣ် ဒ် တၢ်အိၣ်ဖိၣ်မၤတၢ်မၤသကိးဒီး ကီၢ်ချၢၣ်လွံာ်ထုၣ်စး ထီၣ်(၂၀၁၇)န့ၣ်န့ၣ်လီၤ. ပုၤလၢအဟဲဆဲးလီၤမံၤလၢ တၢ်အိၣ်ဖိၣ်တဘျီအံၤ အနီၣ်ဂံၢ်အိၣ်ဝဲ (၁၄၂၆)ဂၤဒီး ပ ထံာ်ဘၣ်လၢတၢ်အိၣ်ဖိၣ်သကိးဒီးတၢ်ဘူၣ်သကိးဘါသ ကိးအတၢ်ရဲၣ်တၢ်ကျဲၤတဖၣ် လဲၤအသးဂ့ၤဂ့ၤဘၣ်ဘၣ်,



ဃံဝဲလၢဝဲလၢယွၤဒီးပုၤကညီအမဲာ်ညါဒီးတၢ်တူၢ်လိာ်ခဲ လၢာ်ဘၣ်ဘျီဘၣ်ဒါဝဲန့ၣ်လီၤ. ကီၢ်ချၢၣ်လွံာ်ထုၣ်တၢ် အိၣ်ဖိၣ်သကိးတၢ်အိၣ်ဖိၣ်, တၢ်အိၣ်ဖိၣ်ဖးဒိၣ်(၉၃)ဘျီ တဘျီအံၤ ခာ်စးလၢအလဲၤဒ်အမ့ၢ်ပုၤကညီဘျာထံခဝု ရှၢၣ်ခာ်စးမ့ၢ်ဝဲ သရၣ်အဲဒ်တၢ်သးခုကစီၣ်ဝဲၤကျိၤ ပုၤန့ၣ်တၢ်သဃဲၤဒီးသရၣ်မုၢ်မူးမူးသ့(ပိာ်မုၢ်ဝဲၤကျိၤ ပုၤန့ၣ်တၢ်) န့ၣ်လီၤ.

သရၣ်မုၢ်မူးမူးသ့(ခဝုရှၢၣ်ပိာ်မုၢ်ဝဲၤကျိၤ)



တၢ်စံးဘျးဆာဂ့ၤ



ပါပါစီၤထီၣ်သူးလု ဒီးမိမိနီၣ်ထူကပြုၢ်ဖိ သးခုစံးဘျးယွၤလၢယွၤဟ့ၣ်သါအီၤ ဖိခွါဖိ ဖဲလါအုၣ်ဖြၢၣ်(၂၀)သီ အိၣ်ပုၤဒီးတၢ်အိၣ်ဆူၣ်အိၣ်ချ့, အယိဟ့ၣ်မၤဘူၣ် လဲၤဆူညါမဲးကစံ (၂၀၀၀၀)ဘးတီတီန့ၣ်လီၤ. စံးဘျးဒီးဆာဂ့ၤဘၣ်သုလၢမံၤယွၤကရာသုတၢ်အိၣ်မူဆူညါ, မူ ဒီးမၤဘၣ် ယွၤအတၢ်သးခုကစီၣ်အတၢ်မၤ ပုၤဒီးယွၤအတၢ်ဆိာ်ဂ့ၤ, ဖိခွါဖိစ့ၢ်ကိး ဒိၣ် ထီၣ်လၢနီၣ်ခိဒီးသး, တၢ်အိၣ်မူဃံလၢလၢယွၤ ဒီးပုၤကညီအမဲာ်ညါတက့ၢ်.



ကိုဆီထံးကညီဘျာထံခရံဖိတၢ်အိၣ်ဖျိၣ်သကိးတၢ်အိၣ်ဖျိၣ်

ကိုဆီထံးကညီဘျာထံခရံဖိတၢ်အိၣ်ဖျိၣ်သကိး တၢ်အိၣ်ဖျိၣ်, ကမ္ဘာတၢ်အိၣ်ဖျိၣ်ဖးဒိၣ်(၁၄၃)ဘျီတဘျီ ဘၣ်တၢ်မၤအိၣ်ဖျိၣ် ဝုပုၤခိၣ်ကညီဘျာထံခရံဖိတၢ်အိၣ်ဖျိၣ်, ပျီလိဟ့သဝီ, စီၤခၢ်ဒါကရုၢ်, စးထီၣ်(၂၈.၃.၂၀၁၇ - ၃၁.၃.၂၀၁၇) န့ၣ်လီၤ. တၢ်အိၣ်ဖျိၣ်တဘျီအံၤ တၢ်တီၢ်ထူမ့ၢ်ဝဲ လၢထီၣ်ပုၤထီၣ်လၢတၢ်ထုကဖၣ်တဘျီယုၢ်ယီ” န့ၣ်လီၤ. (၂၈.၃.၂၀၁၇)ဟါ(၆:၀၀-၇:၃၀)န့ၣ်ရံၣ်မ့ၢ် တၢ်အိၣ်ဖျိၣ် န့ၣ်လီၤဟါတၢ်ဘါတၢ်ရဲၣ်တၢ်ကျဲၤအဆၢကတီၢ်န့ၣ်လီၤ. (၇:၃၀-၉:၃၀)မ့ၢ်ဝဲ ကရုၢ်တၢ်အိၣ်ဖျိၣ်လၢ အတူၢ်လိာ်တၢ်တဖၣ် အိၣ်ဒီး တၢ်တူၢ်လိာ်ဆၢဂၤဆၢဝါ အတၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ. ကိးဂီၤဒီးအိၣ်ဒီး တၢ်ထုကဖၣ်လၢဂီၤထၢၣ်သၢတၢ်ဘါန့ၣ်လီၤ. (၂၉. ၃.၂၀၁၇) ဂီၤ (၆:၃၀)မ့ၢ်ဝဲ ကိးအဆၢကတီၢ်န့ၣ်လီၤ. ဂီၤ(၁၀:၀၀-၁၁:၀၀)န့ၣ်ရံၣ် မ့ၢ်ဝဲ ခရံဖိတၢ်မၤဂုၤမၤစၢၤဒီး တၢ်ဂုၤထီၣ်ပသီထီၣ်အဆၢကတီၢ်, (၁၁:၀၀-၁၂:၀၀) မ့ၢ်ဝဲကိးတၢ်ဖိးတၢ်မၤအဆၢကတီၢ်န့ၣ်လီၤ.

ဟါ(၂:၀၀-၄:၀၀)မ့ၢ်ဝဲကိးလံာ်စီဆုၣ် ကိးအဆၢကတီၢ် န့ၣ်လီၤ. ဟါ(၆:၀၀-၈:၀၀)န့ၣ်ရံၣ်မ့ၢ်ဝဲ ကိးတၢ်သးခုကစီၣ်ဒီးမံး ရၢၣ်ဝဲကျဲၤအဆၢကတီၢ်တဘျီယီ အိၣ်ယုၢ်စ့ၢ်ကိးဒီး တၢ်ဟ့ၣ်လီၤ လိာ်အုၣ်သးဆူပုၤဖျီထီၣ်လံာ်စီဆုၣ်ဖျီတၢ် ကွဲးတဖၣ်အအိၣ်န့ၣ်လီၤ. တန့ၣ်အံၤပုၤဖျီထီၣ်အိၣ်ဝဲ(၆)ဂၤန့ၣ်လီၤ.

ဟါ(၁၀:၀၀-၁၁:၀၀)န့ၣ်ရံၣ် ကိးဝဲကျဲၤလၢ သးစၢ်တၢ်မၤ အကီၢ် အိၣ်ဒီးခွဲၤယၢၣ်, ခွဲၤထံးတၢ်သြ့ၤအတၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ.

(၃၀.၃.၂၀၁၇)ဂီၤ(၆:၃၀)န့ၣ်ရံၣ် မ့ၢ်ကိးဟီၢ်မုၢ်ကရၢ အဆၢကတီၢ်န့ၣ်လီၤ. ကိးဟီၢ်မုၢ်ကရၢ အိၣ်ဒီးတၢ်တူၢ်လိာ်က့ၤ ကရၢ ဘျးစဲက့ၤ ဒီးကိးလၢအမ့ၢ်နီၣ်ရဲတၢ်အိၣ်ဖျိၣ် ဒီးဘျးဒိၣ်စိတၢ် အိၣ်ဖျိၣ်

န့ၣ်လီၤ. (၁၀:၀၀-၁၂:၀၀)န့ၣ်ရံၣ် အိၣ်ဒီးတၢ်ဟံးစုသရၣ် အိၣ်မဲးနယၢၣ် (ကိးတၢ်သးခုကစီၣ်ပုၤန့ၣ်တၢ်) တၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ. ဟါ(၂:၀၀)မ့ၢ် ကိးဝဲကျဲၤလၢသးစၢ်တၢ်မၤကိး အဆၢကတီၢ်န့ၣ်လီၤ. ဟါ (၆:၀၀) န့ၣ်ရံၣ်မ့ၢ် ၁.တ ဝဲကျဲၤအဆၢကတီၢ် အိၣ်ယုၢ်စ့ၢ်ကိးဒီးကိး ၁.တ တၢ်သြ့ၤတဖၣ်စ့ၢ်ကိးလီၤ.

(၃၁.၃.၂၀၁၇)ဂီၤ(၆:၃၀)န့ၣ်ရံၣ် မ့ၢ်ကိးသရၣ်သမါ ဝဲကျဲၤအဆၢကတီၢ်န့ၣ်လီၤ. ဂီၤ(၁၀:၀၀-၁၂:၀၀) မ့ၢ်ဝဲတန့ၣ်တဘျီ တၢ်စံၣ်တၢ်တဲလီၤတၢ်ဘါဖးဒိၣ်အဆၢကတီၢ်ဒီး ပုၤစံၣ်တၢ်တဲလီၤတၢ် မ့ၢ်ဝဲ သရၣ်ထူပုၤဖိ(ကိးချၢၣ်လွံၤထုၣ်န့ၣ်ခွဲၣ်)န့ၣ်လီၤ. လၢတၢ်ရဲၣ်တၢ် ကျဲၤတဘျီအံၤ အိၣ်ဒီးတၢ်တူၢ်လိာ်တၢ်အိၣ်ဖျိၣ်အသီလၢအမ့ၢ် FCM အတၢ်အိၣ်ဖျိၣ်ဒီး တၢ်အိၣ်ဖျိၣ်သရၣ်မ့ၢ်ဝဲ သရၣ်ရုက့ၢ်န့ၣ်လီၤ.

ဟါ(၂:၀၀)န့ၣ်ရံၣ်မ့ၢ်ဝဲ ကိးဆီထံးတၢ်ကဟ့ကဟံာ် ဒီး တၢ်ကုၣ်လိာ်တၢ်ဝဲကျဲၤအဆၢကတီၢ်ဒီး ဟါ(၃:၃၀)န့ၣ်ရံၣ် မ့ၢ်ဝဲ ကိးတၢ်ဖိးတၢ်မၤအဆၢကတီၢ်န့ၣ်လီၤ. ဟါ(၆:၀၀)န့ၣ်ရံၣ်မ့ၢ်ဝဲ ကိးကွဲၤစီလးရဲၣ်အဆၢကတီၢ်န့ၣ်လီၤ. ဟါ (၇: ၀၀)န့ၣ်ရံၣ် မ့ၢ်တၢ်မၤဝဲကျဲၤ ကိးတၢ်ဖိးတၢ်မၤလၢ အိၣ်တုၢ်တဖၣ်ဒီး ဟါ(၈:၀၀)န့ၣ်ရံၣ် တုၤ (၁၀:၀၀)န့ၣ်ရံၣ် မ့ၢ်တၢ်ဟံးစီဆုၣ်သးတၢ်ဘါ လၢခံကတၢ်န့ၣ်လီၤ. တၢ် ရဲၣ်တၢ်ကျဲၤအိၣ်လၢ ဟီၢ်ပံးဒါကရုၢ် အစုပုၤန့ၣ်လီၤ. ကိးဆီထံးကိးခိၣ် မ့ၢ်ဝဲသရၣ်ဒိၣ်ထံမူ, ကိးခိၣ်စၢၤမ့ၢ်ဝဲ သရၣ်ဒိၣ်စီၤက့ၢ်န့ၣ်လီၤ. ကိးန့ၣ်ခွဲၣ်မ့ၢ်ဝဲ သရၣ်ဒိၣ်ဒီးကထၢၣ်ဝါဝါဒုၢ်, ကိးန့ၣ်ခွဲၣ်သယဲၤ မ့ၢ်ဝဲသရၣ်ဒိၣ်ဒီးကထၢၣ်ထံဖိန့ၣ်လီၤ. ကိးတၢ်အိၣ်ဖျိၣ်တဘျီအံၤ ပုၤဟံးဆဲးလီၤအမံၤအိၣ်ဝဲ (၆၂၈)ဂၤန့ၣ်လီၤ.



ကိုးဒဝဲင်ဘျးကညီဘျာထံခရံင်တၢ်အိၣ်ဖိၣ်သကိးတၢ်အိၣ်ဖိၣ်

ကိုးဒဝဲင်ဘျးကညီဘျာထံ ခရံင်တၢ်အိၣ်ဖိၣ်သကိးတၢ်အိၣ်ဖိၣ် မၤဝံၤဘၣ်တၢ်အိၣ်ဖိၣ်ဖးဒိၣ်(၁၆၀) ဘျီတဘျီဖဲ ပစိၣ်အူးတၢ်အိၣ်ဖိၣ်, (၂၉-၃၁.၃.၂၀၁၇)နံၤန့ၣ်လီၤ. ကိၣ်တၢ်အိၣ်ဖိၣ်တဘျီအံၤ တၢ်တိၣ်ထူၤမ့ၢ်ဝဲ “လၢထီၣ်ပွဲၤထီၣ်လၢတၢ်ထုကဖၣ်တဘျီယုၢ်ယီ” ဒ်ခဝုၣ်အမိထီၣ်အသိးန့ၣ်လီၤ. တၢ်အိၣ်ဖိၣ်ဖးဒိၣ်တဘျီအံၤ ဘၣ်တၢ်အိးထီၣ်အံၤဖဲ (၂၈.၃.၂၀၁၇)ဟါ(၆:၃၀-၈:၃၀)န့ၣ်ရံၣ်လၢ တၢ်ဘျုးတၢ်ဘါအတၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ. တၢ်ဘျုးတၢ်ဘါဝံၤအိၣ်စ့ၢ်ကိးဒီးတၢ်တူၢ်လိာ်ဟါသးဖ့ တၢ်ရဲၣ်တၢ်ကျဲၤဘၣ်တၢ်တူၢ်လိာ်အိၣ်လၢ ပစိၣ်အူးတၢ်အိၣ်ဖိၣ်န့ၣ်လီၤ.

လၢတၢ်အိၣ်ဖိၣ်တဘျီအံၤ အိၣ်ဒီးတၢ်သတြီၤဖျၢၣ်ဖျီ, တၢ်သးဝံၣ်ဃံာ်လွံာ်, တၢ်သးဝံၣ်ဃံာ်ဃိးဒီးတၢ်

သးဝံၣ်ခွါယၢာ်တဖၣ်န့ၣ်လီၤ. လၢတၢ်အိၣ်ဖိၣ်တဘျီအံၤ တၢ်တူၢ်လိာ်တၢ်အိၣ်ဖိၣ်အသိးဖုလၢအမ့ၢ်နီၣ်တၢ်အိၣ်ဖိၣ်ဒီး ရဲၣ်ပျဲၣ်တၢ်အိၣ်ဖိၣ်န့ၣ်လီၤ. လၢတၢ်အိၣ်ဖိၣ်တဘျီ အံၤ အိၣ်ဒီးတၢ်ဟ့ၣ်လီၤလံာ်အုၣ်သးဆူ ပုၤဖျီထီၣ်လံာ်စီဆံၣ်ဖျီတၢ်ကွဲးတဖၣ်န့ၣ်လီၤ. တနံၣ်အံၤပုၤဖျီ ထီၣ်အိၣ်ဝဲယံာ်ဂၤန့ၣ်လီၤ. လၢတၢ်အိၣ်ဖိၣ်တဘျီအံၤ ပုၤဟဲဆဲးလီၤမံၤအိၣ်ဝဲဒၣ်(၂၈၁)ဂၤန့ၣ်လီၤ. လၢခဝုၣ်အံၤခါတၢ်စးပုၤလၢလဲၤအိၣ်သကိး ကိၣ်ဒဝဲင်ဘျးတၢ်အိၣ်ဖိၣ်ဖးဒိၣ်တဘျီအံၤမ့ၢ်ဝဲ သရၣ်ဒိၣ်ယွၤဒုးမူ (ခဝုၣ်ရဲၣ်ခဲၣ်ခွဲၣ်သဃံၤ)ဒီး သရၣ်တနၢ်ထူ (ထုးထီၣ်ရၤလီၤလံာ်လံာ်ဝဲၤကျိၤ ပုၤနံၣ်တၢ်သဃံၤ)န့ၣ်လီၤ. (၂၀၁၈)နံၣ် တၢ်အိၣ်ဖိၣ် ကဘၣ်ဖဲ ကထီၣ်နံၣ်ခရံင်တၢ် အိၣ်ဖိၣ်န့ၣ်လီၤ.

သရၣ်တနၢ်ထူ



လါမု၊ ကီရိတကူဉ်ကမ္ပာရိတရ်အိဉ်ဖိဉ်(၁၆၄)ဘျီတဘျီ



ကီရိတကူဉ်ပုကညီဘျာထံခရံဉ်ဖိထံလီာ်ကီရိတကူဉ်ပုတရ်အိဉ်ဖိဉ်သကိးတရ်အိဉ်ဖိဉ်(၁၆၄)ဘျီတဘျီ ဘဉ်တရ်မာအီဖဲ (၂၁-၂၆.၃.၂၀၁၇) ဝုစူးကညီဘျာထံတရ်အိဉ်ဖိဉ်, မိဗူး, ဖုဉ်ပုဉ်တရ်ရုလိဉ်မုဉ်လိဉ်ကဝီန့ဉ်လီာ်. တရ်တိဉ်ထုမုဉ်ဝဲ “လာထီဉ်ပုဉ်ထီဉ်လာတရ်ထုကဖဉ်တဘိယုဉ်ဃီ” န့ဉ်လီာ်. တရ်အိဉ်ဖိဉ်တဘျီအံဉ် ပုဟာလီာ်ဆုဉ်နီဉ်မုဉ်ဝဲသရဉ်ဒိဉ်ဖိထာဉ်ဒီး ပုဟာလီာ်ဆုဉ်နီဉ်ခါဉ်စးမုဉ်ဝဲသရဉ်ဒိဉ်ကျိဉ်ထုန့ဉ်လီာ်.

တရ်အိဉ်ဖိဉ်ဒီးတရ်ဘုဉ်တရ်ဘါအကတီာ်န့ဉ်လီာ်. (၂၆.၃.၂၀၁၇)နံဉ်, မုဉ်အိဉ်ဘုးနံဉ် ဂါ(၉:၀၀) န့ဉ်ရံဉ်ဂါတရ်ဘါကတီာ် အိဉ်လာကီာ်လံဉ်စီဆံ့ကိုအစုပုဉ်န့ဉ်လီာ်. မုဉ်ဆါတရ်ဘါဖိဉ်ကတီာ် ပုဟာလီာ်ဆုဉ်နီဉ်သရဉ်ဒိဉ်ဖိထာဉ်, ပုဉ်စံဉ်တဲာ်တဲာ်လီာ်တရ် သရဉ်မုဉ်ဒိဉ်တုဉ်မုဉ်ဖျဉ်(ပုကညီဘျာထံခဝုရှာဉ်ခါဉ်စး), ပုဘါ

(၂၁.၃.၂၀၁၇)နံဉ် ဟါ(၆:၀၀)န့ဉ်ရံဉ် မုဉ်တရ်အိဉ်ဖိဉ်အိးထီဉ်ဟါတရ်ဘါတရ်ရဲဉ်တရ်ကျဲဉ်န့ဉ်လီာ်. ပုဟာလီာ်ဆုဉ်နီဉ်မုဉ်ဝဲ သရဉ်လုမု(ကီာ်နဲဉ်ရွဲဉ်စါ)န့ဉ်လီာ်. တရ်အိးထီဉ်တရ်အိဉ်ဖိဉ်တဘျီအံဉ် ကီာ်ကရုခိဉ်သရဉ်ဒိဉ်ဒီးကထာဉ်ဝီလ်ဒိဉ်သု ကတီာ်နီဉ်ဝံဉ်ခံတရ်ကတီာ်န့ဉ်လီာ်. (၂၂-၂၅.၃.၂၀၁၇)နံဉ် မုဉ်ဝဲ ကီရိတကူဉ်ဟိမံးရှာဉ်





မိဘဖိမုမုန်

မကစာယွအတတ်ဖိးတတ်မ၊ ဟ့ၣ်လီသးလတတ်အိၣ်ဖိၣ်အတတ်ဖိး တတ်မအပူ၊ ကွၢ်ထွဲဟံၣ်ယီၣ် ဒီးအံၣ်တူၢ်တံၢ်တူၢ်တမံၢ်တကလီၤ. လာန့ၣ် အမံၢ်ညါအဝဲမုၢ်မိၢ်တကလါ အံၣ်ဟ့ၣ်မၤဘူၣ်မၤတီၢ်, တိစၢမၤစၢ ပုၤဖိၣ်ဖိယာ်ဖိထီၣ်တိ လာအတတ်အိၣ်မုၢ်အပူန့ၣ်လီၤ. မ့ၢ်စ့ၢ်ကိးမိၢ်တက လာအံၣ်ဖးလံာ်ဖးလံာ်, ဖးကစာယွအကလုာ်ကထါလံာ်စီဆံၣ် ယုၤဘါ ထုကဖၣ်လၢဖိလံာ်တဖၣ်အကီၢ်ဒီး တတ်အိၣ်ဖိၣ်ဖိတဖၣ်အကီၢ်န့ၣ်လီၤ. မိၢ်အံၣ်ဘၣ်ကွၢ်ဆၢၣ်မံၢ် တတ်ဆူးတတ်ဆါလၢအမုၢ်သးဖျၢၣ်အတတ်ဆါ, သ့ၣ်ထီၣ်တတ်ဆါတဖၣ်န့ၣ်လီၤ. ဝဲ (၂၀၁၅)လါမၢ်ရးအပူ ဘၣ်တူၢ် တတ်ဆါနးနးကလံာ် တုၤဒၣ်လံာ် အခိၣ်လၢအထွဲတကပၤ ဘၣ်တတ်ဒိၣ် တတ်ကွၢ်အိၣ်န့ၣ်လီၤ.

မိမိဖိမုမုန်မ့ၢ်ဝဲ သးပုၤဖိန့ၣ်ဒီးသးပုၤမုၢ်န့ၣ်အဖိမုၢ်ဒိၣ် တကလီၤ. အဝဲအိၣ်ဖျၢၣ်ထီၣ်ဝဲ လါမုၢ်(၁)သီ, (၁၉၅၅), သဝီကျူကွဲ သးကုတၢတတ်ပာအပူလီၤ. ဝဲ(၁၉၇၀)န့ၣ် အဝဲဆီဟံၣ်ဆီယီၣ်ဒီး သရၣ်ဒိၣ်ကိးခိၣ် ဒီးကစာယွဟ့ၣ်သါအိၣ်ဖိမုၢ်ဖိခွါ(၉)ကန့ၣ်လီၤ.

သရၣ်ဒိၣ်ကိးခိၣ်မ့ၢ်ပုၤမၤယွအတတ်မၤ ဒ်တတ်အိၣ်ဖိၣ် သရၣ်အသိး မိၢ်ဖိအံၣ်မ့ၢ်စ့ၢ်ကိးမိၢ်တက လာဆီၣ်ထွဲ တိစၢမၤစၢတၢ ဒ်တတ်သ့တလၣ်လၢအိၣ်ဒီးအိၣ်န့ၣ်လီၤ. အဝဲမုၢ်မိၢ်တကလါ အသးဆူၣ်

လၢတတ်ဆူးတတ်ဆါမၤတိတ်တတ်အိၣ် အကလုာ်ကလုာ်အပူ သးဖျၢၣ်အတတ်ဆါ, မၤဆူးဆါအိၣ်နးနးကလံာ်ခံသီဝံၤ ဝဲလါမၢ်ရး (၁၅)သီ (၂၀၁၆)န့ၣ်န့ၣ် အသးသမုၢ်ထီၣ်ကွၢ်ဝဲလီၤ. မိၢ်အတတ်အိၣ်မုၢ် အတတ်ဟူးတတ်ဂံၤ ကံထီၣ်တတ်ကွၢ်လီၤ, တတ်ဂံၢ်တတ်ဘါလၢပဝဲဖိလံာ်အကီၢ် ဒိၣ်မးလီၤ. တတ်သိၣ်တတ်သိမုၢ်ဂုၤ, တတ်ဖိးတတ်မၤမုၢ်ဂုၤ, အတတ်အိၣ်မုၢ် တဖၣ် ကတိၤဒီးတတ်ဒီးပုၤထီၣ်န့ၣ်လီၤ. မိၢ်အံၣ်မ့ၢ် မိၢ်လုၢ်ဒိၣ်ပုၤဒိၣ်လၢ ပကီၢ်ဒိၣ်မး ဒီးပသးပုၤနီၣ်အိၣ်တသ့ နီတဘျီဘၣ်န့ၣ်လီၤ.

ဖိမုၢ်သဒါ



တတ်ဖိးဘျးဆၢဂုၤဆူသရၣ်ဒိၣ်ကပြုၣ်ဒီးသရၣ်မုၢ်ဒဘိရၤန့ၣ်ဖိထၢဖိ

သရၣ်ဒိၣ်ကပြုၣ်ဒီးသရၣ်မုၢ်ဒဘိရၤ ချးန့ၣ်ဘၣ် တတ်ဖျိဆၢကုၤ ပုၤထီၣ်(၄၅)ဝိတဝီအယံ ခုၣ်ဖိထၢဖိတဖၣ် လၢတတ် သးခုစံးဘျးယွအပူ ဟ့ၣ်မၤဘူၣ် လဲၤဆူညါမဲးကစံ (၄၅၀၀၀)ဘးတီတီန့ၣ်လီၤ.

စံးဘျးဘၣ် ခုၣ်ဖိထၢဖိတဖၣ်လၢအဟ့ၣ်မၤဘူၣ်တတ်န့ၣ်လီၤ. ဆၢဂုၤဘၣ် သရၣ်ဒိၣ် ဒီးအမၤလၢကချးန့ၣ်ဘၣ်ကဒီး တတ်ဖျိထူ ဒီးဆူညါတတ်ဖျိဆၢကုၤ အဝီတဖၣ်အဝီ ပုၤဒီးတတ်အိၣ်ဆူၣ်အိၣ်ချၢၣ်ဘါ, ဘၣ်ဘျးဘၣ်ဖိၣ်ထီၣ်တိလၢယွၤ ယုၤဒီး ဖိလံာ်တတ်အိၣ်ဖိၣ်ဖိကိးဂၤဒီးတက့ၢ်န့ၣ် မုၢ်ပတတ်ဆၢဂုၤထုကဖၣ်န့ၣ်လီၤ.



တၢ်သ့ၣ်နီၣ်ထီၣ် ဖုသရၣ်ဒိၣ်ရိလဲ



အ တၢ် သး ဝံၣ် ရိ ဟ် ဖှိၣ်

ဘၣ် တၢ် သး ကျဲၤ ထး ထီၣ် ဒီးၤ လၢ
ပှၤ က ညီ ဘျၢ ထံ ဓ ဝု ရှၢၣ်
တၢ်ဘၣ်ထွဲတုၤအိၣ်လိၣ်သးဝဲၤကျိၤ
၂၀၁၅

ဒီပုၤဝဲၣ်မိၢ်ပၢ်လၢသးအိၣ် ဒီးန့ၢ်ဘၣ် “တၢ်သ့ၣ်နီၣ်ထီၣ်ဖုသရၣ်ဒိၣ်ရိလဲ
အတၢ်သးဝံၣ်ရိပၢ်ဖှိၣ်” လံၣ်သးဝံၣ် ဒီးန့ၢ်အိၣ်သ့ၣ်လဲဖဲပှၤကညီဘျၢထံခဝုရှၢၣ်
တၢ်ဘၣ်ထွဲတုၤအိၣ်လိၣ်သးဝဲၤကျိၤလံၣ်န့ၢ်လီၤ. (Ph. 09784157918)